

BLOOD SUNDAY





Assistance Association for Political Prisoners (AAPP)
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

No.(75), 33 Extension Ward, Oakthaphayar Street, Dagon Myothit (North), Yangon, Myanmar
E-mail: info@aappb.org Website: www.aappb.org

**စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍
နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်**

ရက်စွဲ ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်

ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်း၍ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့သော သူရဲကောင်းများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြု အပ်ပါသည်။

ယနေ့အဖမ်းအဆီးစာရင်းတွင် မိမိတို့အနေဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းခံရသူ (၂၇၀) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ မှတ်တမ်းပြုထားပါသည်။ သို့သော်လည်း ရန်ကုန်မြို့အပါအဝင် အခြားဒေသအသီးသီး၌ တစ်ထောင်ဝန်းကျင်ခန့်သော ပြည်သူများသည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့်အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၁၃၂) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၆၁) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၂၉၉) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၈၃၃) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ မတရားအကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ (၃၀) ဝန်းကျင်ခန့်ရှိနေပြီဖြစ်သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူများသည် စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ကြသည်။ ရဲယူနီဖောင်းဝတ်ထားသည့် စစ်သားများနှင့်တကွ ရဲများ၊ လူရမ်းကားများက စစ်တလင်းတွင် အသုံးပြုသည့် လက်နက်များကိုင်ဆောင်ကာ လက်နက်မဲ့ပြည်သူများအား အကြမ်းဖက်ခဲ့ကြသည်ကို များစွာသော ဖြစ်စဉ်များမှ ထင်ရှားစွာ ထုတ်ဖော်ပြသလျက်ရှိသည်။ ၎င်းတို့သည် ကျည်အစစ်များ၊ မျက်ရည်ယိုဗုံးများ၊ အသံဗုံးများ၊ တုတ်၊ ရေကား၊ အချုပ်ကားများဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်လျက်ရှိသော ပြည်သူများအား ချိန်ရွယ်ပစ်ခတ်ခဲ့ကြသည်။

မြို့နယ်၊ မြို့ကြီးများတွင် လက်နက်မဲ့ ဆန္ဒပြပြည်သူများသာမက လမ်းသွားလမ်းလာများသည်လည်း တိုက်ခိုက်ခြင်းခံနေရ သည်။ ယနေ့တွင် ရန်ကုန်၊ မန္တလေး၊ ထားဝယ်၊ မကွေး၊ ပဲခူး၊ ပခုက္ကူ၊ ကျောက်ဆည် နှင့် မော်လမြိုင်မြို့များမှ လူငယ်လူရွယ်များအပါအဝင် ၂၀ ဝန်းကျင်ခန့်သည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရင်း ကျဆုံးခဲ့ရသည်။ ထို့ပြင် ယနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခန့်မှန်းခြေ ၂၀၀ ဝန်းကျင်ခန့် ထိခိုက်ဒဏ်ရာ ရရှိကြသည်။

သေဆုံးမှု၊ ဒဏ်ရာရရှိသည့် ပြည်သူအရေအတွက်များမှာ ဆက်လက်တိုးမြှင့်လာနိုင်ပြီး ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအနေအထားမှာလည်း ယိုယွင်းလျက်ရှိကာ နိုင်ငံတကာအသိုက်အဝိုင်း၏ ဝင်ရောက်ဖြေရှင်းမှုလည်း ကင်းမဲ့ဆဲ ဖြစ်သည်။ ထို့ပြင် စစ်အုပ်စု၏ လက်ကိုင်တုတ်ရဲများသည် ဖမ်းဆီးခံပြည်သူများအား ပြန်လွှတ်ရန်အတွက် ငွေညှစ်ခြင်းများ ကိုလည်း ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းသည် ရာဇဝတ်မှုမြောက်သည်။ လက်ရှိ အာဏာသိမ်းစစ်အုပ်စုသည် အကျင့်ပျက်ခြစားမှုဖြစ်အောင် လှုံ့ဆော်နေပြီး သည်လုပ်ရပ်ကို ပဋိပက္ခဖြစ်ပွားရာ နေရာများရှိ စစ်တပ်လှုပ်ရှားမှုများတွင်လည်း တွေ့မြင်နိုင်သည်။ ဖြစ်ပျက်နေသည်မှာ စစ်တပ်နှင့်ရဲများက ဖမ်းဆီးနိုင်သလောက် ငွေတောင်း၍ရွေးခိုင်းကာ တွေ့သမျှ ယူဆောင်နိုင်သည့် (လမ်းတွင် ရပ်ထားသည့် ဆိုင်ကယ်၊ စက်ဘီးများ) ပုံစံဖြစ်နေသည်။ စစ်အာဏာရှင်လက်ကိုင်တုတ် ရဲများသည် ဖြိုခွင်းခံဆန္ဒပြသူများထံမှ အစားအသောက်၊ ရေ များကို ရည်ရွယ်ချက်ရှိရှိ ခိုးယူဆောင်သည်ကိုတွေ့ရသည်။ ရဲများ၊ စစ်သားများ၊ လူရမ်းကားများသည် ဆာလောင်၍ ပင်ပန်းပုံပေါ်လျက်ရှိအောင်ထား ရှိခြင်းက ပိုမိုကြမ်းတမ်းမှုကို ဖြစ်စေသကဲ့သို့ ရှိသည်။

စစ်အာဏာရှင်စနစ်၏ ရက်စက်လှသော ဖိနှိပ်မှုများကြောင့် ငြိမ်းချမ်းစွာဆန္ဒပြမှုအသွင်သည်လည်း တနည်းတဖုံလိုက်လျော ညီထွေစွာ တန်ပြန်ကာကွယ်ရန် လိုအပ်လာသည်။ တစ်ရက်ပြီးတစ်ရက် ဆန္ဒပြသူများအား အကြမ်းဖက်အုပ်စု၏ အကြမ်းဖက်မှုများသည် တိုးတိုးလာနေသည်။ တန်ပြန်ကာကွယ်မှုအနေဖြင့် ဆန္ဒပြသူများသည်လည်း အတားအဆီး၊

အပိတ်အဆိုများပြုလုပ်ကာ စစ်အာဏာသိမ်းအုပ်စု၏ ရဲကား၊ စစ်ကားများ မလာနိုင်အောင် ပြုလုပ်ခြင်း၊ အကာကွယ်ကိရိယာများ ဝတ်ဆင်ကာ ပြည်သူချင်း စောင့်ရှောက်မှုများ ပြုလုပ်ခြင်းကို တွေ့ရှိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။

Email : info@aappb.org
Facebook : <https://web.facebook.com/burmapoliticalprisoners/>
Twitter : https://twitter.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

ကျည်အစစ်ဖြင့်ပစ်ခတ်သောကြောင့် (သေဆုံး/ဒဏ်ရာရ)

သင်္ဃန်းကျွန်း

လေးထောင့်ကန်လမ်း ဘဝမြင့်မှတ်တိုင်မှာ စစ်တပ်မှာ သေနတ်ကျည်အစစ်ဖြင့်ပစ်၊ ၅ယောက်မှန်၊ ၂ ယောက်ကို ဓားနဲ့ဆင်းထိုး၊ သင်ကန်းကျွန်းမြို့နယ်၊ YBS ကားပေါ်ကနေပစ်လို့ သတင်းရရှိ

(Thingangyun သပိတု ၄ ဝေယာကု ဒဏ္ဍာရ ၁ ဝေယာကု ကံဆံ့း <https://web.facebook.com/skylay228>

စံပြဈေးအနီး သေနပ်ထိမှန်ခံထားရသူများ - ကိုဟိန်းထွဋ်အောင် ကျဆုံး
<https://web.facebook.com/info.fyi/videos/279568833551265> (သေဆုံး/ဒဏ်ရာရသူများ၏ ဗွီဒီယို)

လှည်းတန်း (တစ်ဦးကျဆုံးကြောင်းသတင်းရ)

Breaking News- လှည်းတန်းကြော့ ဗင်မူးခဲမူးဗြာဆေးဂျပေနေသာ ဂျပညျမား ဗဖိဗြိုင်းခံရဗီး
၄ဦးကံညွှန်န့ဗေဟုကာဌး ကနဦးသိရဗီး ဂျီးမ္မာ ဒဏ္ဍာအေဂျခအေန စိုးရိမ္မေဟုကာဌးသိရသည။

ယနေ့မနက်ပိုင်း ၉ နာရီ မိနစ် ၂၀ တွင်လှည်းတန်းတွင် ဆန္ဒပြသူများအား ကျပ်အစစ်ဖြင့်
ပစ်ခတ်ဖြိုခွင်းသောကြောင့် တစ်ဦးသေနတ်ကျည်ဆံထိမှန်ခဲ့ပါတယ်။

- <https://web.facebook.com/myanmarnownews/videos/899351330831190> (Video)
- <https://web.facebook.com/mizzimatvchannel/videos/427802588308207/> (Video)
- <https://web.facebook.com/rfaburmese/photos/pcb.10160870280043128/1016087027872812/>
- <https://web.facebook.com/khitthitnews/photos/pcb.1137692240001454/1137692190001459>
- <https://web.facebook.com/khitthitnews/photos/a.390633294707356/1137678253336186/>
- <https://web.facebook.com/info.fyi/photos/pcb.3078471745715775/3078471412382475/>
- <https://web.facebook.com/info.fyi/photos/pcb.3078471745715775/3078471445715805>
- <https://web.facebook.com/info.fyi/photos/pcb.3078449615717988/3078466145716335>
- <https://web.facebook.com/info.fyi/photos/pcb.3078449615717988/3078466209049662>
- <https://web.facebook.com/officialnatsoe/photos/a.1984602831862429/2957014264621276/>

(လှည်းတန်း သေဆုံးပုံ)

နေရာဒေသမဖော်ပြထား (ရန်ကုန်ဖြစ်နိုင်ခြေရှိ)

A schoolteacher was hit by a rubber bullet and died on the spot because of a heart attack.

- <https://web.facebook.com/info.fyi/photos/pcb.3078477309048552/3078477135715236/>
- <https://web.facebook.com/photo?fbid=10216520980448353&set=a.3583434515863>

ထားဝယ်

ရဲနှင့်စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ထားဝယ်တွင် တစ်ဦး သေဆုံး ၊ရန်ကုန်တွင် ၂ ဦးသေဆုံးသွားဟု သတင်းထွက်လာ။ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ပစ်ခတ် နှိမ်နင်းမှုကြောင့် ထားဝယ်တွင် ယနေ့ နံနက်ပိုင်းက တစ်ဦး သေဆုံးသွားခဲ့သည်။ ညာဘက်နံကြားအောက်ကို ကျည်အစစ်ဖောက်ဝင်ပြီး တစ်ဦးသေဆုံးကြောင်း သက်ဆိုင်ရာ ဆေးရုံထံမှ သိရသည်။ သေဆုံးသူမှာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာမှ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ "သူ့နာမည်က နော်ငို ပါ"ဟု ပုဂေါဇွန်း ရွာသား တစ်ဦးက အတည်ပြုသည်။

<https://web.facebook.com/khitthitnews/photos/pcb.1137692710001407/1137692580001420/>
<https://web.facebook.com/khitthitnews/photos/pcb.1137692710001407/1137692633334748>

ထားဝယ်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး မြို့နယ်လုံးဆိုင်ရာ ချီတက်ပွဲကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်တာကြောင့် အနည်းဆုံး ၃ ဦး သေဆုံး၊ ၂၀ လောက် ဒဏ်ရာရ

http://burmese.dvb.no/archives/447419?fbclid=IwAR1U8UqlboGbw2SjAgN937ymc_E11n3c9uGIKCbNIPiOZSx8kEdCLgcrHc

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ စစ်တပ်နဲ့ရပ်တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၅ ဦးနဲ့ ဒဏ်ရာရသူ စုစုပေါင်း အယောက် ၇၀ လောက်ရှိတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု ကော်မတီဝင် တဦးက ပြောပါတယ်။

<http://burmese.dvb.no/archives/447648>

ထားဝယ် - ဒဏ်ရာရ

<https://web.facebook.com/info.fyi/photos/pcb.3078481992381417/3078481872381429>
<https://web.facebook.com/info.fyi/photos/pcb.3078481992381417/3078481882381428>
<https://web.facebook.com/info.fyi/photos/pcb.3078481992381417/3078481909048092>
<https://web.facebook.com/officialnatsoe/photos/pcb.2956974761291893/2956972927958743>
<https://web.facebook.com/officialnatsoe/photos/pcb.2956974761291893/2956973581292011>

ပုလောမြို့နယ်

ဖေဖော်ဝါရီ ၂၈ ရက်နေ့မနက်ပိုင်းတွင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ဆန္ဒပြပြည်သူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ဖြိုခွဲသဖြင့် **ဆန္ဒပြပြည်သူတိုင်း ပြင်းထန်စွာ ဒဏ်ရခဲ့သည်။** ပစ်ခတ်ဖြိုခွဲရာတွင် ရာဘာကျည်အပြင် ကျည်အစစ်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း သိရှိပါသည်။

<https://web.facebook.com/myanmarnownews/photos/pcb.2037473309733730/2037472986400429>

မြိတ်

မြိတ်မြို့ သူရဲကောင်းတစ်ဦး ထပ်မံကျဆုံး။ ခွေးတွေလိုက်ဆွဲလို့ ရေထဲဆင်းပြေးတာရေထဲထိ ဆင်းဖမ်းကြလို့ရေနစ် ပျောက်ဆုံးနေတာ ၃ ယောက်ရှိတယ်လို့သိရပါတယ်။

https://web.facebook.com/officialnatsoe/posts/2957085641280805?_rdc=1&_rdr

ကျော့သောင်း

တနင်္သာရီတိုင်းဒေသကြီး၊ ကျော့သောင်းမြို့တွင် ယနေ့ စစ်အာဏာဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကို ရဲနဲ့ စစ်တပ်လိုခြံရံရေးတပ်ဖွဲ့ဝင်တွေက ရာဘာကျည်၊ အသံဗုံး၊ မီးခိုးဗုံးတွေနဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့ရာ ပြည်သူ ၄ ယောက်ဒဏ်ရာရပြီး ၅ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

<http://burmese.dvb.no/archives/447584>

မကွေးတိုင်း/ပေါက်

မကွေးတိုင်း ပေါက်မြို့နယ်တွင် ရဲတပ်ဖွဲ့မှ အကြမ်းဖက်ဖြိုခွဲမှုကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၅)ဦးခန့် ဖမ်းဆီးခံထားရကြောင်း ဒေသခံပြည်သူတစ်ဦးက သတင်းပေးပို့ထားပါတယ်။

<https://web.facebook.com/mizzimatvchannel/photos/pcb.2793019417681503/2793019131014865>

<https://web.facebook.com/mizzimatvchannel/photos/pcb.2793019417681503/2793019067681538>

ပြည်မြို့

ပြည်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေကို ပစ်ခတ်ဖြိုခွင်းခံရပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

<http://burmese.dvb.no/archives/447445?fbclid=IwARoQrFrUzCFNCUURGfvdRfXVnfOolToDczosjo-e7NR15KXJ7pxNHBy39Q>

လားရှိုးမြို့

ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က ဒီကနဲ့ ရေကားတွေ၊ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် လူ ၃၀ ကျော် ဒဏ်ရာရခဲ့ပြီး ၈ ဦး ဖမ်းဆီးခံရတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူများမှ ပြောသည်။

<http://burmese.dvb.no/archives/447553>

မန္တလေးမြို့

မန္တလေးမြို့မှာ ဆန္ဒပြပြည်သူလူထုကို စစ်တပ်နဲ့ ရဲက မျက်ရည်ယိုဗုံးတွေ၊ ကျည်အစစ်တွေ သုံးကာ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းရာမှာ ပြည်သူ ၁ ယောက် ဦးနှောက်ပွင့်ထွက်သေဆုံးခဲ့ပြီး ဆန္ဒပြသူ တချို့ ဒဏ်ရာရရှိသွားပါတယ်။

<http://burmese.dvb.no/archives/447542>

ယနေ့ ညနေပိုင်းတွင် စစ်ကောင်စီ၏ လက်နက်ကိုင်များက မန္တလေး ၃၅ လမ်း၊ ၇၃ လမ်းနှင့် ၇၈ လမ်းတစ်လျှောက်တွင် သွားလာနေသူများကို လိုက်လံပစ်ခတ်နေမှုကြောင့် နှစ်ဦးတွင် ခြေထောက်ထိမှန်ခဲ့ပြီး အမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ပရဟိတ လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

<https://www.facebook.com/518067831674293/posts/2037892989691762/?d=n>

ရေးမြို့

စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၁ ရက်မြောက်အဖြစ် ရေးမြို့ ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

<http://burmese.dvb.no/archives/447500>

ဘားအံ

ကရင်ပြည်နယ် ဘားအံမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဒီနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာစစ်တပ်နဲ့ ရဲတပ်ဖွဲ့က နှစ်ကြိမ် သေနတ်ပစ်ဖောက် အကြမ်းဖက်ဖြိုခွဲခဲ့တာကြောင့် လူတော်တော်များများ ထိခိုက်ဒဏ်ရာရခဲ့သလို လူ ၁၀၀လောက် ဖမ်းဆီးခံခဲ့ရသည်။

<https://www.facebook.com/39218993127/posts/10160870504043128/?d=n>

မော်လမြိုင်

မော်လမြိုင် ဈေးကြိုမှာ ဒီနေ့ စစ်တပ်နဲ့ရဲက ပစ်ခတ်ထားတဲ့ ကျည်ဆံခွဲတွေကို တွေ့ရတာဖြစ်ပါတယ်။ ဒီနေ့ ပစ်ခတ်မှုမှာ ခေါင်းထိမှန်ပြီး သေဆုံးသူတစ်ဦးရှိခဲ့တယ်လို့ သိရပါတယ်။

<https://www.facebook.com/39218993127/posts/10160871093103128/?d=n>

မြစ်ကြီးနား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်နန်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရန် သပိတ်စစ်ကြောင်း လူစုနေသည့် နေရာကို ရဲနှင့်တပ် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်လှူခွဲသဖြင့် ဦး ကျည်ထိ ဒဏ်ရာများရထားကာ သတင်း ထောက်တဦးလည်း ဖမ်းဆီးခံလိုက်ရသည်ဟု သတင်း ရရှိသည်။

<https://burma.irrawaddy.com/news/2021/02/28/238708.html>

ဖြိုခွင်းခြင်း

ရန်ကင်း - ရန်ကုန်

ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့မနက်မှာ မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြားမှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြ ပြည်သူတွေကို သေနတ်ကျည်၊ ရာဘာကျည်၊ မီးခိုးဗုံး၊ အသံမိုင်းတွေ၊ လေးခွဲတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ မြစ်ကြီးနား၊ ပုသိမ်၊ မကွေး၊ ပဲခူး၊ ချင်းပြည်နယ် ဖလမ်းမြို့၊ မြိတ်၊ ထားဝယ်၊ ပုလော၊ ကော့သောင်း၊ ပြည်၊ ပခုက္ကူ၊ လားရှိုး၊ ဘားအံ အစရှိတဲ့မြို့တွေမှာလည်း ဆန္ဒပြပြည်သူတွေကို ရဲတပ်ဖွဲ့မှ နည်းမျိုးစုံနှင့် အကြမ်းဖက် ဖြိုခွဲခဲ့သည်။

<https://www.facebook.com/39218993127/posts/10160870504043128/?d=n>

ရန်ကင်းဆရာဝန်စစ်ကြောင်း ၆၀ နီးပါးခန့် အဖမ်းခံရ။ မနက် ၈:၃၀ ခန့်က။

ဆရာဝန်များ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ သူနာပြုနှင့် ဆေးတက္ကသိုလ်များသပိတ်စစ်ကြောင်းသည် ယနေ့မနက်တွင် ရန်ကင်းမြို့နယ် မိုးကောင်းလမ်းနှင့် အောင်ဇေယျလမ်းထောင့်၌ မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွင်းခံနေရသည်။

<https://web.facebook.com/VoiceofMyanmarNews/videos/724230915132007>

<https://www.facebook.com/518067831674293/posts/2037332679747793/?d=n>

<https://web.facebook.com/info.fyi/videos/257002216010506>

တောင်ငူကွလာ အခြေအနေ မတည်ငြိမ် - ငါးယောက် အဖမ်းခံထားရ(အတည်ပြုဆဲ)

<https://web.facebook.com/100009462322755/posts/2946827975642584/?d=n& rdc=1& rdr>

မင်္ဂလာတောင်ညွန့်

ရန်ကုန်မြို့ရှေးဟောင်းအဆောက်အဦ ဝန်ကြီးများရုံးရှေ့ သိမ်ဖြူလမ်းနှင့်အနော်ရထာလမ်းထောင့်တွင် အချုပ်ကားပေါ်ဖမ်းသွားသူများ ပြန်လွတ်ပေးရန် ဒေသခံများက စုရုံးတောင်းဆိုရာ ရဲက သေနတ်ပစ်ဖောက်လှူစုခဲ့သည်။

<https://web.facebook.com/MizzimaDaily/videos/430674154818205>

မင်္ဂလာဈေးလမ်းဆုံလဲ အသံဗုံး၊သေနတ်၊ မျက်ရည်ယိုဗုံးသုံး ဖြိုခွင်း။ ရန်ကုန် ယုဇနပလာဇာနဲ့ မင်္ဂလာဈေးနားမှာ ကျောင်းသားသမဂ္ဂတွေအပါအဝင် သပိတ်စစ်ကြောင်း တော်တော်များများစုရုံးနေတုန်း ရဲနဲ့ စစ်တပ်တွေ ရောက်လာပြီး သေနတ်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် ဖြိုခွဲလို့ လမ်းတွေထဲဝင် လူစုခွဲခဲ့ပါတယ်။

<https://web.facebook.com/191574990881009/posts/4081548051883664/?d& rdc=1& rdr>
<https://web.facebook.com/theirrawaddyburmese/videos/3631166286993689>

မြေနီကုန်း

Breaking News- ရန်ကုန်မြေနီကုန်းတွင် ရဲနှင့်စစ်တပ်က စတင်ပစ်ခတ်

လက်ရှိမြေနီကုန်းအခြေနေ၊ ပဒုမ္မာလမ်း၊ ရဲတပ်ဖွဲ့ စတင်ဖြိုခွင်းနေပြီဖြစ်ပါတယ်

<https://web.facebook.com/theirrawaddyburmese/videos/430152741392046>

မြေနီကုန်း ဒုတိယအကြိမ် အကြမ်းဖက်နှိမ်နင်း... (အခြေအနေဆိုး)

<https://web.facebook.com/info.fyi/videos/2583608355272566>
<https://web.facebook.com/kosaw.gyi.754570/posts/117647643663120? rdc=1& rdr>

လှည်းတန်း

လှည်းတန်းကိုချီတက်မည့် လူငယ်များ၏ သပိတ်စစ်ကြောင်းကို လှိုင်မြို့နယ် အင်းစိန်လမ်းမပေါ် ဘာတာမှတ်တိုင်အနီးမှာ မနက် ဇနာရီခွဲခန့်ကစတင်၍ မျက်ရည်ယိုဗုံးသုံးကာ လူစုခွဲလျက်ရှိသည်။ လူငယ်အများအပြား ဖမ်းဆီးခံရ

<https://web.facebook.com/info.fyi/videos/1749480801891668/> (Video)
<http://burmese.dvb.no/archives/447404>
<https://web.facebook.com/theirrawaddyburmese/photos/pcb.4255390617838391/4255388261171960>

စမ်းချောင်း

စမ်းချောင်း ကျွန်းတောလမ်းတွင် လမ်းအတွင်းထိ ဆန္ဒပြလူစုကို ပစ်ခတ်ခဲ့သည်။ မျက်ရည်ယိုပုံး၊ အသံပုံးများ ပစ်ခတ်ခဲ့ပြီး ၂၅ လုံးခန့် ရှိမည်ဟု ယူဆရသည်။

<https://web.facebook.com/myanmarnownews/photos/pcb.2037444989736562/2037444836403244>

ဗားကရာလမ်း နှစ်ဖက်ပိတ် မျက်ရည်ယိုပုံး တောက်လျှောက်ပစ်

<https://web.facebook.com/DVBTVNews/videos/2132294723580000>

လှိုင်

ရန်ကုန်တိုင်း RC 3 ရှေ့မှာ ဆရာမများကို ဖမ်းဆီးနေစဉ်။

<https://web.facebook.com/khitthitnews/photos/pcb.1137692456668099/1137692406668104/>

ကျောက်တံတား

ဗိုလ်အောင်ကျော်လမ်းသပိတ်စစ်ကြောင်း ဖြိုခွဲခံရတဲ့လက်ရှိအခြေအနေ

<https://web.facebook.com/theirrawaddyburmese/videos/260206482453032>

ရန်ကုန်မြို့ ဗိုလ်ချုပ် လမ်းပေါ်မှာ သပိတ်စစ်ကြောင်းတွေကို အသံပုံးနဲ့ ခြောက်လှန်ပြီး ဖြိုခွဲမှုတွေ စတင်နေပါတယ်

<https://web.facebook.com/VoiceofMyanmarNews/photos/pcb.803873966880945/803873853547623>

ကမာရွတ်

ကမာရွတ် ဘူတာရုံလမ်း တိုက်ပွဲ

<https://web.facebook.com/minthu.kyaw.397/videos/3569332499841943/?d=n& rdc=1& rdr>

အင်းစိန်

ရန်ကုန်အင်းစိန်လမ်းမပေါ်မှာ မျက်ရည်ယိုဗုံးတွေ ပစ်ဖောက်ပြီး လူစုခွဲနေတာ ဖြစ်ပါတယ်။

<https://web.facebook.com/VoiceofMyanmarNews/photos/pcb.803880600213615/803880443546964>

<https://web.facebook.com/myanmarnownews/photos/pcb.2037466423067752/2037465049734556>

မန္တလေး:

မန္တလေးမြို့ ၆၆ လမ်း x ၁၀၁ လမ်း တွင် ရဲနှင့် စစ်တပ်က ပြည်သူများကို ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

<https://web.facebook.com/TheMandalayNewsJournal/photos/pcb.1567203806808030/1567203553474722/>

မန္တလေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမယ့်အရိုးဆေးရုံနဲ့ သွားဆေးတက္ကသိုလ် ကျောင်းကို စစ်တပ်နဲ့ရဲက ပိတ်ဆို့ထားပါတယ်။ အဲဒီကျောင်းထဲမှာ ကျောင်းသားတွေ ထောင်ချီပိတ်မိနေပါတယ်။ လမ်းသွားလာတွေနဲ့ ကင်မရာကိုဆောင်ထားသူတွေကို ဘတ်ခွဲနဲ့ ထုတာတွေလည်း ရှိပါတယ်။

မနက် ၈ နာရီခွဲလောက်က သေနတ် နှစ်ချက်လောက်ပစ်ဖောက်ခဲ့တယ်လို့ အနီးနားက ပြည်သူတွေက ပြောပါတယ်။

<https://web.facebook.com/rfaburmese/photos/pcb.10160870169133128/10160870168493128/>
<https://web.facebook.com/VoiceofMyanmarNews/videos/255808309435203>

ပဲခူး:

ယနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပဲခူးမြို့ သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းပြီး ဆန္ဒပြသူအချို့ကို ဖမ်းဆီးသွားတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

<http://burmese.dvb.no/archives/447469>

ရှမ်းပြည်နယ်၊ လားရှိုး

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့လူထုတော်လှန်ရေးတွင် ရဲတပ်ဖွဲ့နှင့်စစ်တပ်မှ အင်အားအလုံးအရင်းဖြင့် ရေကားများ အသံဗုံးများသုံးကာ ပစ်ခတ်ဖြိုခွင်းခဲ့သည်။

<https://web.facebook.com/MizzimaDaily/videos/436774787557338>

ဧရာဝတီတိုင်းဒေသကြီး - ပုသိမ်မြို့

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများကို ရဲစစ်တပ် တို့မှာ အသံဗုံး၊ မျက်ရည်ယိုဗုံး ရော်ဘာကျည် ရေအမြောက်ကားတွေနဲ့ အင်အားသုံးဖြိုဖွဲ့ခဲ့တဲ့ပုသိမ်သပိတ်ကြောင်းမှာ ဒဏ်ရာရရှိသူတွေ ဖမ်းဆီးခံရသူတွေရှိခဲ့ပါတယ်။

<http://burmese.dvb.no/archives/447366>

<https://web.facebook.com/VoiceofMyanmarNews/videos/1970521569768504>

<https://web.facebook.com/MizzimaDaily/photos/pcb.4143091379059069/4143087162392824>

ပုသိမ်မြို့ စစ်အရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းဖြိုခွင်းခံရရာတွင်ပါဝင်ခဲ့သည့် RFA သတင်းဌာနရဲ့ သတင်းထောက်က မြေပြင်အခြေအနေကိုအခုလိုပြောပါတယ်။ သတင်းထောက် ဖုန်းသိမ်းခြင်းခံရ

<https://web.facebook.com/MizzimaDaily/videos/3847126325333127>

မော်လမြိုင်မှာ သပိတ်စစ်ကြောင်းတွေကို ပိတ်ဆို့ပြီး လူစုလိုက်ခွဲနေ

မော်လမြိုင်မြို့ အောက်လမ်းမကြီးမှာ ချီတက်နေတဲ့ သပိတ်စစ်ကြောင်းတွေကို ရဲတပ်ဖွဲ့က နံနက် ၈နာရီခွဲကျော်လောက်က ပိတ်ဆို့ထားပါတယ်။

<https://web.facebook.com/rfaburmese/photos/pcb.10160870229658128/10160870227283128/>

အထွေထွေ

၆၂လမ်းနဲ့၁၇A လမ်းမှာ လက်နက်အပြည့်အစုံနဲ့အိမ်စီးကားက လမ်းပေါ်မှ လူများကိုလိုက်တိုက် ခဲ့တာကြောင့် ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပါတယ်။

ကားတိုက်မှုကြောင့် လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်တချို့ပျက်ဆီးခဲ့ပါတယ်။

https://web.facebook.com/216265185075061/posts/4143332605701613/?d=n&_rdc=1&_rdr

မြစ်ကြီးနား အောင်နန်းရပ်ကွက်မှာ စစ်ခွေးများ အိမ်ထဲအထိဝင်ခွဲ

<https://web.facebook.com/officialnatsoe/videos/226049892577594/> (Video)

ခန္တီးမြို့

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဒီနေ့မနက်ပိုင်းမှာ ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။

<http://burmese.dvb.no/archives/447484>

ဖလမ်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ ဝန်ထမ်းတွေ CDM မှာ ပါဝင်ရေး၊ ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင်တွေ ပြန်လွှတ်ပေးရေးအတွက် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ အကြမ်းဖက်ဖြိုခွင်း လူစုခွဲခဲ့ပြီး လူငယ် သုံးဦး အဖမ်းခံရတယ်လို့သိရပါတယ်။

<https://www.facebook.com/39218993127/posts/10160870878238128/?d=n>